



စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

တစ်ဦးချင်းပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအပေါ် ဝင်ငွေခွန်တွက်ချက်ခြင်း

စီးပွားရေးလုပ်ငန်းတွင် အကျုံးဝင်သည့်ဝင်ငွေ

၁။ စီးပွားရေးလုပ်ငန်းမှ ဝင်ငွေဆိုသည်မှာ ဝင်ငွေရရှိရန် စီးပွားဖြစ်လုပ်ကိုင် ဆောင်ရွက်သော လုပ်ငန်းများဖြစ်သည့် ကုန်ထုတ်လုပ်ရောင်းချခြင်း၊ ကုန်ပစ္စည်းများ တင်သွင်းရောင်းချခြင်း/ ဝယ်ယူ ရောင်းချခြင်း၊ ဝန်ဆောင်မှုဆောင်ရွက်ခြင်းလုပ်ငန်းများ လုပ်ကိုင်ခြင်းမှ ဝင်ငွေတို့အပြင်၊ ငွေချေး သက်သေခံလက်မှတ်များကို စီးပွားရေးလုပ်ငန်းသဖွယ်လုပ်ကိုင်ခြင်းနှင့် အတိုးရရန် ရင်းနှီးမြှုပ်နှံ ခြင်းတို့မှ ဝင်ငွေအပေါ် စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေခေါင်းစဉ်ဖြင့် အခွန်ပေးဆောင်ရမည်။

အခွန်နှုန်း

၂။ စီးပွားရေးလုပ်ငန်းမှ ရရှိသည့်ဝင်ငွေအပေါ် အောက်ဖော်ပြပါအခွန်နှုန်းဖြင့် တွက်ချက်ပါမည် -

အမှတ်စဉ်	ဝင်ငွေခွန် စည်းကြပ်ရန် ဝင်ငွေအလွှာ		စည်းကြပ်ရန် ဝင်ငွေခွန်နှုန်း
	မှ	ထိ	
	ကျပ်	ကျပ်	
(က)	၁	၂,၀၀၀,၀၀၀	၀ ရာခိုင်နှုန်း
(ခ)	၂,၀၀၀,၀၀၁	၅,၀၀၀,၀၀၀	၅ ရာခိုင်နှုန်း
(ဂ)	၅,၀၀၀,၀၀၁	၁၀,၀၀၀,၀၀၀	၁၀ ရာခိုင်နှုန်း
(ဃ)	၁၀,၀၀၀,၀၀၁	၂၀,၀၀၀,၀၀၀	၁၅ ရာခိုင်နှုန်း
(င)	၂၀,၀၀၀,၀၀၁	၃၀,၀၀၀,၀၀၀	၂၀ ရာခိုင်နှုန်း
(စ)	၃၀,၀၀၀,၀၀၁	နှင့်အထက်	၂၅ ရာခိုင်နှုန်း

ဝင်ငွေတွက်ချက်ခြင်း

၃။ စီးပွားရေးလုပ်ငန်းမှ ရရှိသောဝင်ငွေကို တွက်ချက်ရာတွင် ယင်းဝင်ငွေရရှိရန် ကုန်ကျစရိတ် များနှင့် ပစ္စည်းတန်ဖိုးလျော့ငွေကို နုတ်ပေးပါသည်။ ဝင်ငွေမှကုန်ကျစရိတ် နုတ်ပယ်ပြီး အသားတင် အမြတ်ငွေအပေါ် သက်သာခွင့်များ ခွင့်ပြုပြီး ကျန်ငွေကိုသာ သတ်မှတ် အခွန်နှုန်းဖြင့် အခွန်တွက် ချက်ပါသည်။ သို့ရာတွင် အောက်ပါတို့ကို နုတ်ပယ်ခွင့်မပေးပါ -

- (က) မတည်စရိတ်၊
- (ခ) ကိုယ်ရေးကိုယ်တာစရိတ်၊
- (ဂ) လုပ်ငန်းပမာဏနှင့်မမျှအောင် များသည့်စရိတ်၊ မဆီလျော်သည့်စရိတ်၊ ထိုဝင်ငွေရရရန် ကုန်ကျခြင်းမဟုတ်သည့်စရိတ်၊

၄။ စီးပွားရေးလုပ်ငန်းမှ ဝင်ငွေသည် ဆောင်ရွက်ရသည့်လုပ်ငန်းအပေါ် ရရှိသည့် ဝင်ငွေ(သို့မဟုတ်) ရောင်းရငွေနှင့် လုပ်ကိုင်ရသည့်လုပ်ငန်း သဘာဝကိုလိုက်၍ ခွင့်ပြုရမည့် စရိတ်များမှာလည်း ပြောင်းလဲမှု ရှိနိုင်ပါသည်။ ရေခဲထုတ်လုပ်ရောင်းချသူ၏ ကုန်ကျစရိတ်နှင့် ကုန်စုံပစ္စည်းများ ရောင်းချ ခြင်းလုပ်ငန်းမှ ကုန်ကျစရိတ်များမှာ တူညီနိုင်မည်မဟုတ်ပါ။ စီးပွားရေးလုပ်ငန်းနှင့် အကျုံးဝင်မည့် စရိတ်များကို ပုံသေ သတ်မှတ်ပေးထားခြင်းမရှိပါ။

အခွန်တွက်ချက်ခြင်း (နမူနာ)

၅။ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းစသည့် စီးပွားရေး လုပ်ငန်းတစ်ခုခုလုပ်ကိုင်သည့် လုပ်ငန်းရှင် တစ်ဦးသည် တစ်နှစ်အတွင်း ၎င်းလုပ်ကိုင်သည့် လုပ်ငန်း မှ ကုန်ကျစရိတ်များကိုနှုတ်၍ အသားတင်အမြတ် ကျပ် သိန်း ၁၀၀ ရရှိပြီး အတူနေ မိဘနှစ်ဦး မှီခိုသူ ဇနီးနှင့် အသက် ၁၈ နှစ်အောက် သို့မဟုတ် အချိန်ပြည့်ပညာသင်ကြားနေသည့် သားသမီး နှစ် ဦး ရှိပါ သည်။ ၎င်းလုပ်ငန်းရှင်၏ စီးပွားရေးလုပ်ငန်းမှ ဝင်ငွေအပေါ် အောက်ပါအတိုင်း ဝင်ငွေခွန် တွက်ချက် ပါသည် -

		(ကျပ်)
(က)	အသားတင်အမြတ်	၁၀,၀၀၀,၀၀၀
(ခ)	(နုတ်)သက်သာခွင့်များ (၁) အခြေခံသက်သာခွင့်(၂၀%) - ၂,၀၀၀,၀၀၀	

	(၂) အတူနေမိဘ(၂)ဦးအတွက် - ၂,၀၀၀,၀၀၀ (၃) အိမ်ထောင်ဖက်အတွက် - ၁,၀၀၀,၀၀၀ (၄) သားသမီး(၂)ဦးအတွက် - ၁,၀၀၀,၀၀၀	၆,၀၀၀,၀၀၀
(ဂ)	ဝင်ငွေခွန်စည်းကြပ်ရန်ဝင်ငွေ	၄,၀၀၀,၀၀၀
	၁ ကျပ်မှ ၂,၀၀၀,၀၀၀ ကျပ်ထိ ၀ ရာခိုင်နှုန်း ၂,၀၀၀,၀၀၀ ကျပ်မှ ၄,၀၀၀,၀၀၀ ကျပ်ထိ ၂,၀၀၀,၀၀၀ အတွက် ၅ ရာခိုင်နှုန်း	
(ဃ)	စုစုပေါင်းကျသင့်ဝင်ငွေခွန်	၁၀၀,၀၀၀

၆။ သက်သာခွင့်များကို နုတ်ပေးရာတွင် တစ်ဦးချင်းပုဂ္ဂလိကအတွက် အခြေခံသက်သာခွင့် ၂၀ ရာခိုင်နှုန်းဖြစ်ပြီး ကျပ်သိန်း ၁၀၀ ထက် မပိုရ။ အိမ်ထောင်ဖက်သည် ဝင်ငွေခွန် ထိုက်သင့်သည့် ဝင်ငွေမရှိသူဖြစ်မှသာ သက်သာခွင့်ကို ခံစားခွင့်ရှိပါမည်။ သားသမီးသည် အိမ်ထောင်မရှိသူ၊ ဝင်ငွေခွန်ထိုက်သင့်သည့် ဝင်ငွေမရှိသူ၊ အသက်(၁၈)နှစ်အောက် ပညာသင်ကြားနေသူ (သို့မဟုတ်) အသက် (၁၈)နှစ်ပြည့်ပြီးသော်လည်း အချိန်ပြည့် ပညာဆက်လက် သင်ကြားနေသူ ဖြစ်မှသာ သက်သာခွင့်ကို ခံစားခွင့်ရှိပါမည်။

၇။ အသားတင်ဝင်ငွေ ကျပ်သိန်း ၁၀၀ မှ ဝင်ငွေခွန် ကျပ် ၁၀၀,၀၀၀ ပေးဆောင်ပြီး နှစ်စဉ် စုဆောင်းနိုင်ငွေများဖြင့် အိမ်၊ ခြံ၊ မြေ၊ မော်တော်ယာဉ်စသည်များ ဝယ်ယူခြင်းအတွက် ဝင်ငွေခွန် ထပ်မံမကျသင့်ပါ။ သို့ရာတွင် ဝင်ငွေရလမ်း တင်ပြနိုင်ခြင်းမရှိပါက အဆိုပါပစ္စည်းများ ဝယ်ယူခြင်း အပေါ် အောက်ဖော်ပြပါ အခွန်နှုန်းထားအတိုင်း ဝင်ငွေခွန် စည်းကြပ်ရမည်ဖြစ်ပါသည် -

အမှတ်စဉ်	ဝင်ငွေခွန် စည်းကြပ်ရန် ဝင်ငွေအလွှာ		စည်းကြပ်ရန် ဝင်ငွေခွန်နှုန်း
	မှ	ထိ	
	ကျပ်	ကျပ်	
(က)	၁	၃၀,၀၀၀,၀၀၀	၁၅ ရာခိုင်နှုန်း

(ခ)	၃၀,၀၀၀,၀၀၀	၁၀၀,၀၀၀,၀၀၀	၂၀ ရာခိုင်နှုန်း
(ဂ)	၁၀၀,၀၀၀,၀၀၀	နှင့်အထက်	၃၀ ရာခိုင်နှုန်း

၈။ အသေးစိတ်သိရှိလိုပါက ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး(သို့မဟုတ်) အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး (နေပြည်တော်) ရုံးအမှတ်၊ ၄၆ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဖုန်းနံပါတ်- ၀၆၇-၄၃၀၅၃၃ ၊ ၀၆၇-၄၃၀၅၂၂၊ (သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (ရန်ကုန်) အမှတ် ၅၉/၆၁၊ မြေညီထပ်၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ်- ၀၁-၃၇၈၃၇၀၊ ၀၁-၃၇၈၃၇၂၊ (သို့မဟုတ်)အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး(မန္တလေး)၆၅ လမ်း၊ ၂၂ x ၂၃ လမ်းကြား၊ ဖုန်းနံပါတ် - ၀၂-၃၀၁၉၂ သို့ မေးမြန်း စုံစမ်းနိုင်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန